

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၂၃နှင့် ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၈ တို့အရ ပေးပို့ရမည့် လစာနှစ်ချုပ်စာရင်း

ပေးပို့သည့်ရက်စွဲ -----

၂၀-----ခု၊ -----လ၊----- ရက်နေ့ကုန်ဆုံးသောနှစ်အတွက်
(ကျပ်)

အမှတ်စဉ်	လခစားအမည်	ရာထူး/အလုပ်အကိုင်	တစ်နှစ်အတွက်လစာသို့မဟုတ်လုပ်ခများ	အခြားထုတ်ပေးငွေများ	စုစုပေါင်း (၄)+(၅)	အိုနာစာရန်ပုံငွေသို့ထည့်ဝင်ငွေ	အသက်အာမခံပရီမီယံပေးငွေ	နည်းဥပဒေများဖြင့်ပြဋ္ဌာန်းထားသည့်စုဆောင်းငွေ	ပေးငွေစုစုပေါင်း (၇)+(၈)+(၉)	အိမ်ထောင်ဖက်တွင်ထိုနှစ်အတွင်းဝင်ငွေခွန်စည်းကြပ်ထိုက်သောဝင်ငွေရှိ/မရှိ	သားသမီးဦးရေ	အတူနေမိဘဦးရေ	နုတ်ယူထားသောဝင်ငွေခွန်
(၁)	(၂)	(၃)	(၄)	(၅)	(၆)	(၇)	(၈)	(၉)	(၁၀)	(၁၁)	(၁၂)	(၁၃)	(၁၄)

အထက်တွင်ဖော်ပြထားချက်များသည် ကျွန်ုပ်သိရှိယုံကြည်သမျှ မှန်ကန်ပြည့်စုံသည်ဖြစ်ပါကြောင်း ဝန်ခံလက်မှတ်ရေးထိုးပါသည်။

ရှင်းလင်းချက်။

(၁)

စာတိုင် (၅) ပါ အခြားထုတ်ပေးငွေဆိုရာတွင် စာတိုင်(၄)တွင် မပါဝင်သော ထုတ်ပေးငွေများဖြစ်သည်။(နှစ်စဉ်ကြေး၊ ဆုကြေး၊ ချီးမြှင့်ငွေ၊ ကော်မရှင်၊ အခြားအခွင့်အရေးများ၊ လစာနှင့်လုပ်ခတို့အပြင် ထပ်ဆောင်းရရှိသည့်အခကြေးငွေ စသည်တို့ ပါဝင်သည်။)

(၂)

စာတိုင် (၁၂) ပါ သားသမီးဆိုရာတွင် နည်းဥပဒေ(ခ)အရ သက်သာခွင့်ရထိုက်သော လင်ပါမယားပါသားသမီးများနှင့် ဥပဒေတစ်ခုနှင့်အညီ မွေးစားသော သားသမီးများလည်း ပါဝင်သည်။

(၃)

ဤစာရင်းပြုလုပ်ရသော နှစ်မတိုင်မီ အိမ်ထောင်ကျပြီးသော သားသမီးများနှင့် ဝင်ငွေနှစ်တွင် ဝင်ငွေခွန်စည်းကြပ်ထိုက်သည့် ဝင်ငွေရရှိသော သားသမီးများအတွက် သက်သာခွင့်များ၊ ခံစားခွင့်များ ရထိုက်ခြင်းမရှိသဖြင့် ဤစာရင်းတွင် ဖော်ပြခြင်းမပြုပါ။

(၄)

ဤစာရင်းတွင် ထည့်သွင်းဖော်ပြသည့် အတူနေမိဘများမှာ ဝင်ငွေနှစ်အတွင်း ဝင်ငွေမရရှိသောသူများဖြစ်ပြီး အခြားအခွန်ထမ်းတွင် ထည့်သွင်းဖော်ပြခြင်းမပြုပါ။

(၅)

ဤစာရင်းတွင် ထည့်သွင်းဖော်ပြသည့် အိမ်ထောင်ဖက်မှာ အခွန်ထမ်းနှင့်အတူနေသည့် သို့မဟုတ် အခွန်ထမ်းကစရိတ်ထောက်ပံ့ထားသည့် အိမ်ထောင်ဖက်ဖြစ်သည်။

(၆)

ဤစာရင်းသည် စာရင်းပြုလုပ်သည့်နှစ်အတွင်း ဝင်ငွေခွန်စည်းကြပ်ထိုက်သည့် ဝင်ငွေရရှိသူများအတွက်သာ ဖြစ်ပါသည်။

(၇)

အထက်ပါတင်ပြချက်များ မှန်ကန်မှုအတွက် ဝန်ထမ်းတစ်ဦးချင်းထံမှ စာဖြင့်ရေးသားထားသည့် ဝန်ခံချက်အသီးသီးကို အောက်တွင်လက်မှတ်ရေးထိုးသူထံတွင် ရရှိပြီးဖြစ်ပါသည်။

လက်မှတ် -----

အမည် -----

နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် -----

ရာထူး -----

ကုမ္ပဏီ/ ဌာန/ အဖွဲ့အစည်း -----
